

Ufunuo bwa Yesu Kristo - Nomoro ya Lesome le metso e mene

Пэн Лаптупгун Кана Сун: Мосионг А·bachenggipa E·jakkalani aro Donna Sigimin Itihasni Kakketgipa Nirikani

Jeff Pippenger
2023-11-15

గువ్తమైన చరిత్ర ద్వారా గుర్తింపబడిన, వరకటన గీరంధము పదకొండవ అధ్యాయం నుండి పదమూడవ అధ్యాయం వరకు వ్రతినీధీకరింపబడిన ఏడు ఉరుముల వ్రవచన సంఘటనల క్రమాన్ని మేము వివరిస్తా వచ్చము. ఈ సంఘటనల అభివృద్ధిలో, వొరొటన్ టంటిజం యొక్క క్రొత్త మరయు రిపబ్లికనిజం యొక్క క్రొత్త మరయు చరిత్రలను పరస్పరం అన్వయింపబేయే దశకు మేము ఇంక చేరలేదు. అలాగే, అర్ధరత్న కీక సందేశంలో ఇన్లాం యొక్క వ్రతరను ఖచ్చితంగా సూచించుటకు అవసరమైన అవగాహనకు మనదీని మేము ఇంక సిద్ధపరచలేదు. అయితే, ఈ సంఘటనలతో సంబంధమున్న ఒక అత్యంత ముఖ్యమైన సత్యము కలదు; అదే, విప్లవంబడుచున్న ఈ సత్యములను ఎవడు గ్రహించునో, అతడు చేయవలసిన దని ఏమిటి నొపవటపరచుచున్నది. వరకటన గీరంధములోనున్న ఆశీర్వాదములే, వరయబడిన వాటిని “కవడుట” అనే బద్ధయత కూడా అంతర్భూతమై యున్నది.

Sera sa histori i stap kamap ples klia i bringim paoa bilong wokim olgeta samting bilong God i go long ol manmeri husat bai harim, ritim na bihainim ol dispela samting i stap rait insait long en. Olsem na nau em i taim bilong lusim liklik tingting bilong yumi long las profetik stori bilong Aisaia, na long ol sapta eleven i go inap long thirteen bilong Revelesen, bilong stretim as bilong bikpela mining bilong “tripela de na hap” em Elaija na Moses i bin stap dai long rot bilong bikpela haiswei bilong infomesen, em i ron i go namel long ples daun bilong ol bun i drai tru bilong ol manmeri i dai pinis. Nau dispela samting bai yumi makim em, em simbol bilong “ples drai.”

Dalam artikel yang lalu kita telah mengenal pasti empat saksi nubuatan tentang urutan peristiwa yang ditegakkan oleh sejarah tersembunyi tujuh guruh itu. Garis imej Kristus, garis dua saksi, garis imej binatang itu, dan garis raja utara palsu.

Биеэ зүгийн хуурамч хааны шугамын хоёр дахь хагас нь 538 онд папын эрх мэдэл бэхжсэнээр эхэлдэг. Дараа нь биеэ зүгийн сүнслэг хуурамч хаан болох папын засаглал мянга хоёр зуун жаран жилийн турш сүнслэг Иерусалим болон сүнслэг Израилийг хөл даран гишгэлэв.

Ba tla wa ka bogale jwa tshaka, mme ba tla isiwa botshwarwa kwa ditshabeng tsotlhe; mme Jerusalema e tla gatakiwa ke Baditshaba, go fitlha dinako tsa Baditshaba di wediwa. Luke 21:24.

Johane a neilwe go lekanya bobedi lefelo le le boitshepo le lesomosomo, mme gape a laelwa gore a tlogele lolwapa lwa kwa ntle, gonne lo ne lo neilwe Baditshaba ka dingwaga di le sekete le

makgolo a mabedi le masome a marataro.

လုံတံနှင့်တူသော ကျွတ်တစ်ချောင်းကို ငါ့အား ပေးလေ၏။ ထိုအခါ ကောင်းကင်တမန်သည် ရုပ်လျက်၊ “ထ၍ ဘုရားသခင်၏ ဗိမာန်တော်ကိုလည်းကောင်း၊ ယဇ်ပလုလင်ကိုလည်းကောင်း၊ ထိုအတွင်း၌ ကိုးကွယ်သောသူတို့ကိုလည်းကောင်း တိုင်းလေ။ သို့သော် ဗိမာန်တော်၏ အပင်္ဂဘက်တန်တိုင်းကိုမူ ချန်ထား၍ မတိုင်းနှင့်။ အကဲခြားမှုကား၊ ထိုအရာကို တပါးအမျိုးသားတို့အား ပေးထားပြီးဖြစ်၏။ ထို့ပင် သန့်ရှင်းသော မျှတော်ကို သူတို့သည် လေးဆယ်နှစ်လကပြီအောင် နင်းချကေပြီမည်။” ဗျာဒိတ် ၁၁:၁၊ ၂။

Yohana na Luka banashuhudia kwamba Wamataifa “watalikanyaga kwa miguu” “Yerusalemu” kwa muda wa “miezi arobaini na miwili.” Yohana anautambulisha muda huo, na Luka anaonyesha hitimisho la historia hiyo. Mashahidi hawa wawili wanashughulikia swali la Danieli sura ya nane, na aya ya kumi na tatu.

Lalu aku mendengar seorang kudus berbicara, dan seorang kudus yang lain berkata kepada kudus tertentu yang berbicara itu, “Berapa lamakah penglihatan mengenai korban sehari-hari itu dan pelanggaran yang mendatangkan kebinasaan itu berlangsung, sehingga baik tempat kudus maupun bala tentara diserahkan untuk diinjak-injak?” Daniel 8:13.

ဓမ္မသန့်ရှင်းရာဌာနနှင့် ဗိုလ်ခင်သည် ခင်္ဍမုန်တိုင်းချခံရမည့် အချိန်ကာလနှင့်စပ်လျဉ်းသော မေးခွန်းသည်၊ ယရေရှလင်မျှော် ခင်္ဍမုန်တိုင်းချမည့် ဖျက်ဆီးသော အာဏာနှစ်ရပ်ကို ဖော်ထုတ်ပြသသည်။ ဒန်နီယလေ၌ ယရေရှလင်ကို “သန့်ရှင်းရာဌာန” ဟူ၍လည်းကောင်း၊ “ဗိုလ်ခင်” ဟူ၍လည်းကောင်း ကိုယ်စားပြုပေးပြထားသည်။ J. N. Andrews ၏ ဖော်ပြချက်အရ ဤအချက်အလက်၏ မှန်ကန်သော အခြေခံနားလည်ချက်မှာ၊ ဤကျမ်းပိုဒ်သည် သန့်ရှင်းရာဌာနနှင့် ဗိုလ်ခင် နှစ်မျိုးစလုံးကို နင်းချဖျက်ဆီးခဲ့သော ဖျက်ဆီးရေးအာဏာ နှစ်ရပ်ကို ဖော်ထုတ်ပြသနေခြင်းဖြစ်သည်။ ကျမ်းပိုဒ်တွင် ပထမဦးစွာ ဖော်ပြထားသော ဖျက်ဆီးရေးအာဏာမှာ အယူမှားဘုရားကိုးကွယ်မှုဖြစ်ပြီး၊ ဒုတိယမှာ ပုပ်ရဟန်းမင်းစနစ်ဖြစ်သည်။ “ဗိုလ်ခင်” ဟူသော စကားလုံးသည် ဒန်နီယလေ၏ အသုံးအနှုန်းဖြစ်ပြီး ယောဟန်က ဗိမာန်တော်အတွင်း၊ ဆိုလိုသည်မှာ ယရေရှလင်၌ ရှိသော “ကိုးကွယ်သူများ” ဟူ၍ သတ်မှတ်ဖော်ပြထားသော အရာကို ရည်ညွှန်းသည်။

“HO NA LE ‘LITSHENYEHO’ TSE PELI HO DANIELE 8.—Taba ena e hlakisitsoe ka ho hlaka haholo ke Josiah Litch hoo re hlahisang mantsoe a hae:”

“‘Pengorbanan yang berterusan’ ialah bacaan semasa dalam teks bahasa Inggeris. Tetapi tiada sesuatu pun seperti pengorbanan terdapat dalam naskhah asal. Hal ini diakui oleh semua pihak. Itu hanyalah suatu sisipan atau penafsiran yang dikenakan padanya oleh para penterjemah. Bacaan yang benar ialah, ‘yang berterusan dan pelanggaran kebinasaan,’ yang berterusan dan pelanggaran dihubungkan bersama oleh ‘dan;’ kebinasaan yang berterusan dan pelanggaran kebinasaan. Keduanya ialah dua kuasa yang membinasakan, yang akan membinasakan tempat kudus dan bala tentera itu.’—Prophetic Expositions, Jilid 1, halaman 127.

“Wanobala kuti malo opatulika ndi khamu zikanapondedwa ndi ya tsiku ndi tsiku ndi kulakwa kwa chiwonongeko. Kuwerenga mosamala kwa vesi 13 kumatsimikiza mfundo imeneyi. Ndipo choonadi ichi chimakhazikitsa china, ndicho: kuti ziwonongeko ziwiri izi ndi mitundu iwiri ikuluikulu imene Satana wayesera nayo kugwetsa kulambira ndi cholinga cha Yehova. Ndemanga za Mr. Miller pa tanthauzo la mawu awiriwa, ndi njira imene iye mwini anatsata

pofufuza tanthauzo limenelo, zikuperekedwa pansi pa mutu wotsatira:”

«ДВЕТЕ ПУСТОШЕЊА СЕ ПАГАНСТВОТО И ПАПСТВОТО»

““Saya terus membaca, dan tidak dapat menemukan kasus lain di mana itu [yang sehari-hari] terdapat, selain dalam kitab Daniel. Kemudian [dengan bantuan sebuah konkordansi] saya mengambil kata-kata yang berdiri dalam hubungan dengannya, ‘diambil;’ ia akan mengambil ‘yang sehari-hari;’ ‘sejak waktu yang sehari-hari itu diambil,’ dan sebagainya. Saya terus membaca, dan mengira bahwa saya tidak akan menemukan terang apa pun atas nas itu; akhirnya, saya sampai pada 2 Tesalonika 2:7, 8. ‘Sebab rahasia kedurhakaan telah mulai bekerja; hanya dia yang sekarang menahan akan terus menahan, sampai ia disingkirkan, dan pada waktu itulah si durhaka itu akan dinyatakan,’ dan sebagainya. Dan ketika saya sampai pada nas itu, oh! betapa jelas dan mulianya kebenaran itu tampak! Itulah dia! Itulah ‘yang sehari-hari’ itu! Baiklah sekarang, apakah yang dimaksud Paulus dengan ‘dia yang sekarang menahan,’ atau menghalangi? Dengan ‘manusia durhaka,’ dan ‘si durhaka,’ yang dimaksud ialah kepausan. Baiklah, apakah yang menghalangi kepausan untuk dinyatakan? Mengapa, itu adalah paganisme; kalau demikian, ‘yang sehari-hari’ itu pasti berarti paganisme.’—Second Advent Manual, halaman 66.” J. N. Andrews, *The Sanctuary and the 2300 Days*, 33, 34.

Dalam penggenapan “tujuh masa” dalam Imamat dua puluh enam, kekafiran menginjak-injak tempat kudus dan bala tentara selama seribu dua ratus enam puluh tahun, dan kemudian kepausan melakukan pekerjaan yang sama selama tambahan seribu dua ratus enam puluh tahun. Kepausan telah menginjak-injak Yerusalem selama seribu dua ratus enam puluh tahun menurut Lukas dan Yohanes, hingga kepausan menerima luka yang mematikan itu pada tahun 1798. Dengan mengurangi seribu dua ratus enam puluh tahun dari 1798, diperoleh 538. Dengan mengurangi seribu dua ratus enam puluh tahun dari 538, diperoleh 723 SM, ketika Asyur, raja utara yang harfiah pada masa itu, membawa kerajaan utara Israel ke dalam perbudakan.

Yohanes i refer moa long tupela handret na siksti yia tasol we popi i bin daunim ples holi na ol lain ami, tasol Luk i toktok long tupela taim bilong wan tausen tupela handret na siksti yia we haiden pasin na pasin bilong popi i bin krungutim Jerusalem, long wanem em i tok olsem, “inap long taim bilong ol lain Jentael i kamap pinis.” Luk i makim olsem krungutim bilong Jerusalem em i winim wanpela tasol “taim,” long wanem em i kolim dispela olsem inapim bilong ol “taim” bilong ol lain Jentael.

Tangtuar, dalam tahun 1856, Adventisme Millerit menjadi Laodikia, dan tujuh tahun kemudian mereka menolak kebenaran tentang “tujuh kali” dalam Imamat dua puluh enam, maka mustahil bagi Adventisme untuk melihat fakta-fakta Alkitabiah yang sederhana ini. Fakta yang sedang saya kenal pasti ialah bahawa sejarah tersembunyi tentang tujuh guruh, yang mengenal pasti tiga tanda penunjuk, dan suatu jangka masa antara tanda penunjuk pertama dan kedua, kemudian satu jangka masa kedua antara tanda penunjuk kedua dan ketiga, digambarkan dalam garis nubuatan raja utara palsu itu.

Ntswa eo e simologile ka 723 BC, fa bogosi jwa bokone jwa Iseraele bo ne bo isiwa kwa bokgobeng ka seatla sa kgosi ya Asiria, kgosi ya mmatota ya bokone. Go tswa foo ka 538, kgosi ya

semowa ya bokone e ne ya newa thata, mme ya gatelela Jerusalema wa semowa ka dingwaga tse dingwe gape di le sekete se le makgolo a mabedi le masome a maratato, go fitlha e amogela ntho e e bolayang ka 1798. Go tswa ka 723 BC go fitlha ka 538, mebuso e e neng ya tshwara Iseraele ka taolo e ne e le mebuso ya boheitane ka tsotlhe.

Garis Kristus mengenal pasti pengurapan raja utara yang sejati pada pembaptisan-Nya pada tahun 27, dan seribu dua ratus enam puluh hari nubuatan kemudian, Dia disalibkan. Murid-murid-Nya kemudian diperlengkapi dengan kuasa untuk menyampaikan pekabaran raja utara yang sejati itu, sehingga kepada perajaman Stefanus pada tahun 34. Satu-satunya waktu Kristus tidak berjalan sepanjang keseluruhan seribu dua ratus enam puluh hari pelayanan-Nya ialah ketika Dia menunggang masuk ke Yerusalem dalam perarakan kemenangan. Oleh itu, Dia menginjak-injak Yerusalem selama seribu dua ratus enam puluh hari, sebagaimana juga murid-murid-Nya sesudah salib. Kedua-dua garis, raja utara palsu dan Kristus, raja utara yang sejati, menginjak-injak Yerusalem dan bala tentera selama seribu dua ratus enam puluh hari.

ជំនឿពហុទពេគឺជាការកុលដៃបន្តលំនៃប្រព័ន្ធធាការថ្កុលបង្កគំនិតសាសនាមុនទីបរិសុទ្ធជនលោក
 ជើងនៃដំរើបស់ជនជាតិយូដាពិភពបុរាណ ហើយលទ្ធផលបំផ្លាញគឺជាការកុលដៃបន្តលំនៃសាសនាមុនទីប
 រិសុទ្ធជនលោកស្ថានសួគ៌របស់ជនជាតិយូដាខាងវិញ្ញាណ។
 រយៈពេលមួយពាន់ពីររយហុកសិបឆ្នាំរបស់ជំនឿពហុទពេ
 សុរាគន្តានឹងមួយពាន់ពីររយហុកសិបថ្មងៃរបស់ព្រះគ្រីស្ទ
 ហើយរយៈពេលមួយពាន់ពីររយហុកសិបឆ្នាំរបស់លទ្ធផលបំផ្លាញ
 សុរាគន្តានឹងមួយពាន់ពីររយហុកសិបថ្មងៃរបស់ពួកសិស្ស។

У ҳар ду сатр як сохтори яксони набавии таърихи пинҳонии ҳафт раъд ҷой дорад, ки аз моҳи июли соли 2023 ба таври оммавӣ кушода шудан гирифт. Ин кушода шудан қисман тавассути шинохти ноумедии аввали ҳаракати Миллерӣ ба анҷом расид. Ноумедии аввали онҳо оғози як давраи вақтро ба миён овард, ки дар масали даҳ бокира «вақти таъхир» номида шудааст. «Вақти таъхир» дар ҷамъомади хаймавии Exeter, New Hampshire ба поён расид, вақте ки паёми Нидои Нимашаб комилан устувор гардида буд. Ҷамъомади хаймавии Exeter ба нишонгари дуҷум табдил ёфт, ки сипас оғози як давраи вақтро ба миён овард, ки дар он паёми Нидои Нимашаб эълон карда мешуд, то он ки нишонгари сеюми доварӣ ва ноумедии охирин фаро расид.

Matšoao a mararo a tsela e ne e le ho nyahama ha pele, molaetsa oa Mohoo oa Har’a Bosiu, le ho nyahama ha ho qetela. Matšoao ao a mararo a tsamaisana le lentsoe la Seheberu le reng “nete,” le emelang tlhaku ea pele, ea leshome le metso e meraro, le ea ho qetela ea alfabeta ea Seheberu. Ea pele le ea ho qetela, ka bobeli e le ho nyahama, li emela tiiso ea Alfa le Omega.

Tiada gambaran langsung tentang seribu dua ratus enam puluh hari dalam sejarah Millerite, namun sejarah Millerite ialah sejarah pergerakan yang pertama dan oleh itu menjadi lambang bagi pergerakan yang terakhir. Sejarah kekecewaan yang pertama dalam pergerakan yang terakhir bermula pada 18 Julai 2020, dan hal itu digambarkan dalam Wahyu pasal sebelas. Dalam Wahyu pasal sebelas, kedua-dua saksi itu dibunuh, menandakan kekecewaan yang pertama dalam pergerakan yang terakhir, yang telah dilambangkan oleh pergerakan yang pertama.

Dalam Wahyu sebelas, kekecewaan itu mengawali suatu masa seribu dua ratus enam puluh hari ketika mayat-mayat mereka terletak di jalan, dengan demikian menandai waktu penundaan dalam perumpamaan itu. Pada kebangkitan mereka, mereka diangkat sebagai panji pada saat yang sama dengan penghakiman atas undang-undang hari Minggu. Sejarah kedua saksi itu mencakup suatu masa simbolis seribu dua ratus enam puluh hari.

Makududi ya mwendo wa malaika wa tatu katika historia iliyofichika ya ngurumo saba hutoa ubainifu mkubwa zaidi kuliko mistari mingine sambamba; hata hivyo, mstari wa malaika wa tatu, mstari wa mfalme wa kaskazini wa kweli, na mstari wa mfalme wa kaskazini wa bandia, vyote vinamiliki sifa zilezile za kiunabii za nukta ya mwanzo, ikifuatiwa na kipindi cha wakati kinachofikia nukta ya kati, ambacho nacho hufuatiwa na kipindi cha wakati kinachofikia hukumu katika nukta ya mwisho.

Hari seribu dua ratus enam puluh itu merupakan unsur utama dalam sejarah tersembunyi tentang tujuh guruh. Hari seribu dua ratus enam puluh itu dilambangkan sebagai suatu “padang gurun” dalam Wahyu pasal dua belas.

Mwanamke huyo akakimbilia nyikani, mahali alipoandaliwa na Mungu, ili huko walishwe kwa muda wa siku elfu moja mia mbili na sitini. Ufunuo 12:6.

Gereja itu melarikan diri ke padang gurun untuk luput daripada pijakan kuasa kepausan selama seribu dua ratus enam puluh tahun. Ayat empat belas memberikan satu lagi kesaksian.

Lepa mosali apeswa diphuka tse pedi tsa ntsu e kgolo, hore a fofele lehwatateng, sebakeng sa hae, moo a fepuwang teng ka nako, le dinako, le halofo ya nako, a le hole le sefahleho sa noha. Tšenolo 12:14.

Цүм чонон луу болон папын эрх мэдлийн хавчлагаас нэг мянга хоёр зуун жаран жилийн турш зугтан одсон тул “цөл” нь нэг мянга хоёр зуун жаран өдрийн бэлгэдэл мөн. Энэ тоо Даниел болон Илчлэл номнуудад шууд долоон удаа гардаг боловч, Сударт өөр хэд хэдэн байдлаар мөн илэрхийлэгддэг. Аль ч тохиолдолд, энэ нь Левит хорин зургаагийн “долоон цаг”-ийг төлөөлдөг.

Sama ada kekafiran yang memijak-mijak tempat kudus dan bala tenteranya dari 723 SM hingga tahun 538, ataupun kepausan yang memijak-mijak Yerusalem rohani serta para penyembah di dalamnya, semuanya itu merupakan suatu gambaran tentang penyerakan umat Tuhan, yang terjadi kerana umat Tuhan telah melanggar perjanjian “sabat-sabat negeri” sebagaimana dinyatakan dalam Imamat fasal dua puluh lima dan dua puluh enam. Dalam fasal dua puluh enam hal itu disebut sebagai pertikaian perjanjian Tuhan.

Nami nitobteon pe eling koingit met yaigosir tiong’ang’ung’ kong’iti netugulookta boisionik ab Kiptaiyat; ago kaibokokyok tuguk koot, ananokset ne boisionik che chang’ung’ kot ne kobwatet; ago ibwaaktooyok kot ne boisionikab kemoi. Leviticus 26:25.

Pemberontakan terhadap perjanjian Allah mendatangkan ke atas umat Allah perbudakan dan penyerakan yang digambarkan sebagai “pertengkaran perjanjian-Ku.” Tanpa memahami hukuman

itu, yang oleh Daniel disebut “kutuk” dan “sumpah” Musa, yang juga disebut “pertengkaran perjanjian-Ku,” seseorang dibutakan sehingga tidak dapat melihat makna yang lebih dalam dari pekerjaan Kristus sebagaimana dilambangkan dalam pasal sembilan kitab Daniel. Suatu penilaian yang konsisten terhadap umat Allah yang berada dalam kebutaan Laodikia dalam tulisan-tulisan Ellen White adalah bahwa mereka tidak dapat “menalar dari sebab kepada akibat.” Engkau boleh mengaku memahami seribu dua ratus enam puluh tahun Zaman Kegelapan, tetapi jika engkau tidak mengetahui “sebab” dari penginjakan itu, engkau buta.

ပတ်တစ်ပတ်တိုင်အောင် လူအများနှင့် ပဋိညာဉ်ကို တည်မဲစွာမည်။ ပတ်၏အလယ်၌
ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကဲ့ကားကို ရပ်စဲစေမည်။ စက်ဆုပ်ရွံရှာဖွယ် အရာတို့
ပန္နိန္ဒလွမ်းမိုးခြင်းကြောင့် ထိုအရပ်ကို လူမနသေဓာအရပ်ဖစ်စေမည်။
အဆုံးသတ်ကာလတိုင်အောင်၊ သတ်မှတ်ထားပြီးသော အရာသည် လူမနသေဓာအရပ်ပင်သို့
သွန်းလောင်းခြင်းခံရမည်။ ဒန်ယလေ ၉:၂၇။

Kraistna i save strongim kontrak em i go stret wantaim “raorao bilong kontrak bilong Em.” Taim bilong “tok bilong bagarap” em i tupela tausen faiv handret na twenti yia, na taim bilong Kraist i save strongim dispela wankain kontrak em i tupela tausen faiv handret na twenti de. Long wanbel wantaim tok Hibru bilong “tru,” we i givim straksa bilong hait stori bilong ol sevena tanda, wik profetik we Kraist i mas strongim kontrak bilong Em i gat tripela mak bilong rot, em ol i stap olsem piksa long namba wan, namba tripela ten na las leta bilong alfabet Hibru.

တစ်ပတ်တာ၏ ပထမလမ်းမှတ်မှာ ကိုယ်တော်၏ ဗတုတိဇံဖဏ္ဍိပီဗျ ဒုတိယလမ်းမှတ်မှာ လက်ဝါးကပ်တိုင်ဖဏ္ဍိသကဲ့သို့၊ နောက်ဆုံးလမ်းမှတ်မှာ စတီဖန်၏ သခေခြင်းဖဏ္ဍိသည်။ ကောင်းကင်တမန်တို့သည် ဝီလျ မီလာအား “ခနစ်ကာလ” ကို မငြိနိုင်စေရန် ဦးဆောင်ခဲ့သကဲ့သို့၊ လဝေဝတုတရား အခန်း နှစ်ဆယ့်ခြောက်ရှိ “ခနစ်ကာလ” ကို မငြိရန် ငြင်းပယ်ခြင်းသည်၊ ခရစ်တော်သည် မိမိသွေးတော်ကို သွန်းလောင်း၍ မိမိ၏ ရှေးကာလ လူမျိုးတော်က အမှန်တကယ် ငြင်းပယ်ခဲ့သော ထိုပဋိညာဉ်ကို အတည်ပြုခြင်းသည် ထိုပရောဖက်ပုဂ္ဂိုလ်ကို အပြည့်အဝ မငြိနိုင်စွမ်းကို ဖျက်သိမ်းပစ်သည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရမည့် သူအားလုံးသည် “သမုမာတရား” အပေါ် အပိုင်းအစနှင့် မပြည့်စုံသော နားလည်မှုတစ်ရပ်သာ ရှိကြပြီမည်။ သို့ရာတွင် “သမုမာတရား” ကို ရည်ရွယ်ချက်ရှိရှိ မငြိရန် ငြင်းပယ်သောသူမည်သူမျှ ကယ်တင်ခြင်းမရ။ ခမည်းတော်ထံသို့ သွားရာလမ်းသည် တစ်လမ်းတည်းသာ ရှိပြီး ထိုလမ်းမှာ ယရှေအားဖဏ္ဍိသာ ဖြစ်သည်။ ယရှေသည်လည်း “သမုမာတရား” ဖြစ်တော်မူသည်။

Siteri mayap ín pinagninayan ini a pamanintindíng, ta sasagútnan na ing tipanan ning Levitico beinti-singko ampóng beinti-sais. Ing “sumpâ” ning “pitung panaun” migdátang king daán a literal a Israel uli ning karelang e pángsuyû king pángipatupad da ring tuntunan a pápayag king gabun a mamagpahingá ampóng king kaganapan da ring bilin ning Jubileo. Kasalanan yang pángsawup. Ing sumpâ mipasakít karengaréla uli ning pángsawup da king obra a inutusang gawan da, aliw uli ta tuwirán dang mekalabág king metung a utus, a kaparehu ning “eca mamaté” onu “eca manakaw.” Mebaldug da mu ring tuntunan a maygnáy king pápayag king gabun a mamagpahingá. Reng Adventista a basta e tatanggáp king “pitung panaun” (a inyang pengakakit da reng anghel kang William Miller) uli king sákmung e pinabanal a dahilan, mu ta e la miggugol panaun a talagáng saliksikan ing katutuan, agagawán de ing kaparehúng klasing pánghimagsik ning pángsawup, uli ning pángbalewalá da king mismung impormasyón ning tipanan a binalewalá na

naman ning daán a literal a Israel. Ing pasimun yang laráwan ning katapusan.

Matsatsi a dzana na makumi matanhatu ari muna Zvakazarurwa gumi nezviviri, ayo anozivikanwa se“renje,” chiratidzo che“nguva nomwe.” Ose matsatsi gumi nemazana maviri namakumi matanhatu ebasa raKristu, namatsatsi gumi nemazana maviri namakumi matanhatu ebasa revadzidzi, anomirira vhiki rose iro sungano yakanga ichisimbiswa. Uyezve, ose makore ane chiuru chimwe namazana maviri namakumi matanhatu ekuti upagani hwakatsika-tsika vanhu vaMwari, namakore ane chiuru chimwe namazana maviri namakumi matanhatu ekuti upapa hwakatsika-tsika vanhu vaMwari, anomirira “nguva nomwe” dzose dzekutukwa kwaMozisi.

Dalam Wahyu pasal sebelas, setelah seribu dua ratus enam puluh hari, tulang-tulang kering itu dihidupkan kembali agar masuk ke dalam perjanjian sebagai seratus empat puluh empat ribu. Namun, agar mereka dapat melaksanakan hubungan perjanjian itu, mereka diwajibkan memenuhi syarat-syarat perjanjian tersebut, sama seperti yang dilakukan Daniel dalam pasal sembilan. Syarat-syarat perjanjian “tujuh kali” itu memuat petunjuk-petunjuk khusus bagi mereka yang mendapati diri mereka berada di negeri musuh. Ketika mereka yang tersadar akan kenyataan bahwa mereka telah bercerai-berai ingin kembali kepada Tuhan, Imamat dua puluh enam memberikan petunjuk tentang bagaimana mereka harus kembali.

Na dōŋ ne ni amni kaŋ ni din ya, ba gaa kp̄ii ne ba toonbiis ni ba dataaŋi teŋ ni; hali ka ba baabdim toonbiis me ka ba gaa kp̄ii ne bama. Li paai ka ba yel ba toonbiis, la ba baabdim toonbiis, ne ba toon-gbeer ni ba toon n kpi m, la me ka ba ken n goos m n, la m me goos bama n, ka m ker bama ba dataaŋi teŋ ni; li paai ka ba suŋ ni ka pu soog nōor la, ka ba teŋ ba toonbiis tubiir la: Din na, m na ten’ m paŋ ni m maali ne Jakob, la m paŋ ni m maali ne Aisak, la m paŋ ni m maali ne Abraham me m na ten’ o; la m na ten’ teŋ la. Leviticus 26:39–42.

Dalam Kitab Suci, ungkapan “merana” bererti menjadi luluh, rusak, dan habis dimakan. Merana ialah kemerosotan sehingga menjadi tulang-tulang kering yang mati. Dan petunjuk itu menandakan kematian, kerana ia menggambarkan mereka yang tersedar akan keadaan mereka sebagai berada “di negeri musuh-musuhmu.”

Mosoanosi wa bofelo yo o tla fedisiwang ke loso. 1 Bakorintha 15:26.

18 Julai 2020, kekecewaan yang pertama dalam pergerakan malaikat yang ketiga telah berlaku. Hal ini telah dilambangkan oleh semua kekecewaan pertama yang lain dalam garis-garis pembaharuan nubuat yang suci. Yehezkiel fasal tiga puluh tujuh mengenal pasti umat Tuhan pada hari-hari terakhir sebagai telah dihancurkan, dirosakkan, dan dihabiskan lenyap sehingga mereka hanyalah sebuah lembah tulang-tulang kering yang mati. Mereka berada di negeri musuh, iaitu negeri maut. Dalam Wahyu sebelas, kedua-dua saksi itu telah dibunuh dan dibiarkan terbaring di jalan. Semua nabi saling sependapat antara satu dengan yang lain. Oleh itu, Musa sedang berbicara kepada mereka yang mati di jalan yang melintasi lembah Yehezkiel. Dalam keadaan mereka yang kecewa itu, mereka diberi pengajaran melalui Yeremia.

Sebab itu beginilah firman Tuhan: Jika engkau kembali, maka Aku akan mengembalikan engkau, dan engkau akan berdiri di hadapan-Ku; dan jika engkau memisahkan yang berharga dari yang hina, engkau akan menjadi seperti mulut-Ku; biarlah mereka kembali kepadamu,

tetapi janganlah engkau kembali kepada mereka. Yeremia 15:19.

Yeremia diberitahu bahawa jika dia ingin berbicara bagi pihak Tuhan, dia harus kembali, dan dengan berbuat demikian dia mesti memisahkan yang berharga daripada yang hina. Konteks petikan itu menunjukkan bahawa yang hina ialah mereka yang tidak boleh dia kembali kepada mereka. Apabila dia digambarkan dalam petikan itu sebagai berada dalam keadaan kecewanya, dia menyatakan bahawa dia bersendirian.

Ndzi nga tshamanga entsombanweni wa vahlekuri, naswona a ndzi nga tsakelanga; ndzi tshamile ndzi ri ndzexe hikwalaho ka voko ra wena, hikuva u ndzi tatile hi vukarhi. Yereimiya 15:17.

ယရေမိသည် “ပပြုရယ်ပပြုတို့၏အသင်းတော်” ၌ ထိုင်နေသူမဟုတ်ခဲ့။ အကောင်းမှုကား သူသည် တစ်ဦးတည်း သီးခြားထိုင်နေသောသူဖြစ်သည်။ သူသည် ပပြုရယ်ပပြုတို့၏အသင်းတော်ဖြစ်သော အညစ်အကွေးသောသူတို့ထံသို့ ပြန်မသွားရ။ 1863 ခုနှစ်တွင် အက်ဒီဗင်တစ်ဝါဒသည် မဇရုဇေါ် “ခုနစ်ကိမြီ” ကို ပယ်ချနိုင်ရန် ဗာဗုလုန်၏ သမီးတို့၏ ကျမ်းစာဆိုင်ရာ နည်းလမ်းသို့ ပြန်သွားခဲ့သောအခါ “ပပြုရယ်ပပြုတို့၏အသင်းတော်” သို့ ပြန်လည်ဝင်ရောက်ခြင်းကို စတင်ခဲ့သည်။ သို့ရာတွင် ယရေမိသည် မိလားရင်းသမိုင်းထက် နောက်ဆုံးသဘောကလေးများကို ပိုမိုတိကျစွာ ပြောဆိုနေသည်။ အသေအရိုးတို့၏ ချိုင့်ဝှမ်းထဲ၌ ရှိသူတို့သည် မိမိတို့သည် ရန်သူတို့၏ပြည်၌ ရောက်နေကောင်း အမှန်ကို နိုးကြားသိမြင်လာသောအခါ၊ လမ်းမပေါ်၌ မိမိတို့၏ သင်္ချေးအပေါ် ဝမ်းမမြောက်ခဲ့ကပြောသူတို့ထံသို့ မည်သည့်အခါမျှ ပြန်မသွားရ။ ထိုအုပ်စုသည် ယရေမိထံသို့ ပြန်လာနိုင်သော်လည်း၊ သူမူကား သူတို့ထံသို့ ပြန်မသွားနိုင်။

Leha ho le joalo, haeba ba tshwanetse ho boela, le bona ba tshwanetse ho phethahatsa litaelo tse fanoeng ke Moshe tse amanang ka kotloloho le “linako tse supileng.” Ba shoeleng seterateng ho Tšenolo ea leshome le motso o mong, ba shoele ka matsatsi a mararo le halofo, ao ka boprofeta e leng “lefeella.”

Ari mbeta apowol anjiin la, akä ke tō de kōc tōk ye guop aci njic yiic kuony ku bī guom ake ye tō kuoc, ke yīn aci kōc guop bī rēēc. Apath aye looi ku wet thiar ke cī “akol yiic dieer” tō, yen e wet ke cī kec, ba kek bī rēēc ke raan guōpdit. Wet nhom tō ye kek raan guop arēēt, aci bō “athöör.”

“Anopa mu mo nkuran, monhye me man den,” se mo Nyankopon ka. “Munkasa nkuranhye so nkyere Yerusalem, na monteem nkyere no se, ne oko no aba awiei, wode ne amumoye akye no; efise wagye afi Awurade nsa mu mmoho abien ama ne bone nyinaa.” Obi a steem wo sare so nne se, “Monsiesie Awurade kwan, monye okwantrenee wo sare so mma yen Nyankopon. Obon biara wobema so, na bepaw ne koko biara wobebre ase; nea akyea no wobeye no tee, na mmeae a eye mmonkyemmon so no wobeye no petee.” Yesaia 40:1–4.

Laut itu datang dari padang gurun, yang merupakan lambang penyerakan selama “tujuh masa.” Laut itu berada di padang gurun, sebab Yehezkiel juga dibawa ke lembah tulang-tulang kering. Ia memberi kesaksian dari lembah itu sendiri, bukan dari kejauhan.

Seatla sa Morena se ne se le godimo ga me, mme a ntsaya ka Moya wa Morena, a mpea fa gare ga mokgatšha o o neng o tletse marapo. Hesechiele 37:1.

चाओबा असिअहुम अमसुंग खरा नुमतितकी लामथबा लैत्राडन्नि खु९थाङगी खुतडिबा असिजेरुसलेमकी अवै-अखाइ खुम्जनिनबर्ना अमसुंग मसीगी लान-थाबा लोइरे हायबदुनी। मसीगी खुतडिबा असिअदोमगी अन्तमि नुमतितशगिदा थोरक्पा लाकोइ अमा तांगुई मरी मपा खुइदरे नशिगिसीलबा अदु फङ्लबनहायबदु उत्तरबा ओइरि अदुबु मसीगी अवै-अखाइ खुम्जनिनबदु मसीना मसीगी पाप खुदडिमक्ती “अनीगुम” फङ्ख्रेबगा लोयनना मरु ओइ। मोसेना पबा फंगफम अदुना मखोयगी अवै-अखाइ खक्त्तंगमक नत्तना मखोयगी इपु-इपागी अवै-अखाइसु फोङ्दोकपगी थौजल याइ। करगिम्बा मखोयना अदुगी याथाङ अदु पुम्नमक थुंगैदरबदि, मखोयगी अवै-अखाइ खुम्जनिनगन्नि

An ti ngei thawhrimna hi a dawngah article dangah kan chhunzawm ang.

Tinanong, ang bug-os nga Israel nakalapas sa imong balaod, bisan paagi sa pagtalikod, aron dili sila motuman sa imong tingog; busa ang tunglo gibubo ibabaw kanamo, ug ang panumpa nga nahisulat sa balaod ni Moises, ang alagad sa Dios, tungod kay nakasala kami batok kaniya. Ug gituman niya ang iyang mga pulong, nga iyang gisulti batok kanamo, ug batok sa among mga maghuhukom nga naghukom kanamo, pinaagi sa pagdala ibabaw kanamo ug dakung kadautan; kay sa ilalom sa tibook langit wala pa gayud mahitabo ang sama sa nahitabo sa Jerusalem. Sumala sa nahisulat sa balaod ni Moises, kining tanang kadautan miabut ibabaw kanamo: apan wala kami mag-ampo sa atubangan sa Ginoo nga among Dios, aron motalikod kami gikan sa among mga kasal-anan, ug makasabut sa imong kamatuoran. Daniel 9:11–13.